



### BPS ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ (COVID-19) အတိုင်းတာများနှင့်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

အမြဲပြောင်းနေသည့် COVID-19 ဖျားနာမှုနှင့်ဆက်စပ်ပြီး အောက်ပါတို့ မှာ အရေးကြီး ဧရိယာများအတွက် မိမိတို့ ပြင်ဆင်ထားမှုနှင့်စီမံထားမှုများဖြစ်ပါသည်။ တည်တည်ငြိမ်ငြိမ်နှင့်သာမန်အသိနှင့်ရင်ဆိုင်ကြရန်မှာ ပထမဆုံး ကာကွယ်မှုဖြစ်ပါသည်။

#### ပြည်နယ်နှင့်ဒေသတွင်း ကျန်းမာရေးအရာရှိများ

- မိမိတို့ သည် နူးယော့ခ်ပြည်နယ်ပညာရေးဌာနနှင့်အတူ ဒေသတွင်းနှင့်ပြည်နယ်ကျန်းမာရေးအရာရှိများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

#### အရေးပေါ်ဘေးကင်းရေး အစီစဉ်များ

- ခရိုင်နှင့်ကျောင်း အရေးပေါ်တုံ့ပြန်မှုအစီအစဉ်နောက်ဆုံးအခြေအနေများကို ကျောင်းအားလုံးမှ ကျောင်းအုပ်ချုပ်ရေး သမားများအားနှစ်စဉ် သင်တန်းပေးပြီးဖြစ်သည်။ ကျောင်းအုပ်ချုပ်ရေးမှူးများမှ ဝန်ထမ်းများကို ထိုအစီအစဉ်များအား တဖန်ပြန်လည်သင်ကြားပေးသည်။
- ကျန်းမာရေးနှင့်ဆိုင်သည့် အရေးပေါ်ကိစ္စများအပါအဝင် အရေးပေါ်အခြေအနေအားလုံးအတွက်အသုံးပြုရန် ခရိုင်အတွင်းရှိကျောင်းခန်းအားလုံးတွင် ကျောင်းအရေးပေါ်တုံ့ပြန်မှုစာရွက်စာတမ်းများ (အနီရောင်ဖိုင်လ်) ထားရှိရန်မှာ လိုအပ်ချက်ဖြစ်ပါသည်။

#### ကျောင်းပျက်ခြင်း/ဖျားနာမှုသတင်းပို့ခြင်း လုပ်ငန်းစဉ်

- မိမိတို့ ကျောင်းသူနာပြုများသည် ၎င်းတို့ တွေ့ရသည့် တုတ်ကွေးကဲ့သို့ ဖျားနာလူနာများကို စာရင်းပြုပြီး ရောဂါ လက္ခဏာများကို မှတ်ကာ အိမ်သို့ ပြန်ရန် သို့ မဟုတ် ဆရာဝန်ပြုရန်အကြံပြုမည်ဖြစ်သည်။ ထို့နောက် HIPPA နှင့် FERPA ဥပဒေတို့ နှင့် အညီ နောက်ဆက်တွဲများ ဆက်လက်လုပ်ဆောင်ပါမည်။
- နေမကောင်းချင်သလိုဖြစ်နေသည့်သူများ အိမ်တွင်နေရန် လုံးဝတိုက်တွန်းအပ်ပါသည်။
- အီရီကောင်တီကျန်းမာရေးဌာနမှ အောက်ပါတို့ ကိုအကြံပြုပါသည်။ စိုးရိမ်ရသည့်အရပ်ဒေသတို့ ခရီးသွားခဲ့သည့် သူများနှင့်ရောဂါလက္ခဏာခံစားနေရသည့်သူများ သို့ မဟုတ် ထိုအရပ်ဒေသများသို့ ခရီးသွားခဲ့သည့်သူများနှင့်ထိတွေ့မှုဆက်ဆံမှုရှိခဲ့ပါက ကုသမှုမခံယူခင်တွင် ၎င်းတို့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ ကြိုတင်ဖုန်းဆက်သင့်သည်။

#### သန့်ရှင်းရေးနှင့်ပိုးမွှားသန့်စင်ရေးလုပ်ငန်းစဉ်

- စားသင်ခန်းတိုင်းနှင့်အများသုံးနေရာများတွင် နံရံကပ် လက်ဆေးရည်ထုတ်ကရိယာများအား အပြည့်ဖြည့်ထားမည်။
- ငှက်ရိပ်ပိုးမျိုးစုံသတ်နိုင်သည့် ပိုးသတ်ဆေးများကို အဆင်သင့်သိုလှောင်ထားရှိပြီး ကျောင်းများသည် နေ့စဉ်ကြိမ်လုံးဝသန့်ရှင်းရေးလုပ်ရမည်ဖြစ်သည်။
- ပါအောက်ဆိုဒ်အရည် .၅ရာခိုင်နှုန်းပါဝင်သည့် ပိုးသတ်အဝတ်များကို ဆရာများ ကျောင်းခန်းများနှင့် သီးခြားရုံးခန်းများတွင် သိုလှောင်ထားရှိမည်ဖြစ်သည်။
- ရေအိမ်များအားလုံးတွင် ရေပူရရှိမည်ဖြစ်ပြီး ဆပ်ပြာများလုံလောက်စွာထားရှိမည်ဖြစ်သည်။
- မိမိတို့ သည် စာသင်နှစ်တစ်ခုလုံးအတွက်လုံလောက်သည့် ကုန်များ မှာယူပြီးဖြစ်သည်။

## အစားစာဝန်ဆောင်မှု လုပ်ငန်းစဉ်

- အစားအစာဘေးကင်းရေးနှင့်သန့်စင်ရေးနည်းလမ်းများကို ကျောင်းအဆင့်နှင့်မီးဖိုချောင်များတွင် အမြင့်ဆုံးအဆင့်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
- အစားစာဝန်ဆောင်မှုမှ ဝန်ထမ်းများနေမကောင်းပါက အလုပ်သို့ မလာရပါ။

## ကျောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်

- First Student Inc နှင့် NFTA နှစ်ခုလုံးသည် ၎င်းတို့ ဘတ်စ်ကားများပေါ်ရှိ အများထိတွေ့ နိုင်သည့် မျက်နှာစာများမှ ပိုးမွှားပျံ့နှံ့မှုကို လျော့ပါးစေရန် ပိုးသန့်စင်ရေးလုပ်ငန်းစဉ်ကို မြင့်တင်ပြီးဖြစ်သည်။

## ကျောင်းလွှတ်ခြင်းနှင့်ပိတ်ခြင်းလုပ်ငန်းစဉ်များ

- မည်သည့်အချိန်တွင် ကျောင်းလွှတ်ရမည် ကြိုတင်အကြောင်းကြားပြီး ကျောင်းပိတ်ရမည် ဆိုသည်ကို မိမိတို့ သည် ပြည်နယ်ပညာရေးဌာနနှင့် အီရီကောင်တီကျန်းမာရေးဌာန၏လမ်းညွှန်မှုများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
- အကယ်၍ကျောင်းပိတ်ခဲ့လျှင် အွန်လိုင်းသင်ကြားရေးနှင့်အိမ်ယူသင်ကြားရေးများအပါအဝင် ပညာရေးနှင့်ဆိုင်သော အရင်းမြစ်များပံ့ပိုးနိုင်ရန် မျိုးစုံသောအစီအစဉ်များဖော်ဆောင်ရန် မိမိတို့ ၏ သတင်းနှင့်နည်းပညာအဖွဲ့ သည် သင်ရိုးနှင့် သင်ကြားရေးအဖွဲ့ တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

## အလုပ်နှင့်ဆက်စပ် သို့မဟုတ် ကိုယ်ပိုင် ခရီးသွားခြင်းဆိုင်ရာအတွက် လုပ်ငန်းစဉ်

- ကျောင်းသားများမိသားစုများခရီးသွားခြင်းနှင့်ပါတ်သက်သည့် အချက်အလက်များ တောင်းဆိုမှုများအားလုံးကို ဝန်ထမ်းများမှ တင်ပြမည်ဖြစ်သည်။ (လေ့လာရေးခရီးမှ နွေကျောင်းပိတ်ခရီး ကွန်ဖရက် အစည်းဝေးများထိ)
- မြို့နယ်ပညာရေးမှူးမှ နောက်ဆုံးမိနစ်ကျန်းမာရေးဌာနလမ်းညွှန်ချက်များနှင့်အညီ ကျောင်းနှင့်ခရိုင်ခရီးသွားခြင်းများကို ရွှေ့ဆိုင်းမည်သို့ မဟုတ်ပါယ်ဖျက်မည်ဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
- လိုအပ်ချက် နှင့်/သို့မဟုတ် ခရီးသွားခြင်းဘေးကင်းရန် နှင့်/သို့မဟုတ် အပြန်တွင် ဖြစ်နိုင်ခြေ(၁၄ရက်) သီးခြားခွဲထားရန် ဆုံးဖြတ်ရန်နှင့်သုံးသပ်ရန် အကြောင်းကြားချက်များကို ကျန်းမာရေးဌာနနှင့်မျှဝေမည်ဖြစ်သည်။

## ပြောဆိုဆက်ဆံရေး လုပ်ငန်းစဉ်

- ခရိုင်ဝတ်ဆိုဒ် ဖုန်းခေါ်ဆိုခြင်း အီးမေး လက်ကမ်းကြော်ညာ မက်ဆေ့ချ် စသည်တို့ ကဲ့သို့ မျိုးစုံနည်းများကိုသုံး၍ မိသားစုများ ဝန်ထမ်းများနှင့် ရပ်ရွာလူထုအား မိမိတို့မှ အပါတ်စဉ်နောက်ဆုံးရသတင်းများကို ပေးပို့ပါမည်။
- ကျန်းမာရေးအရာရှိများနှင့် ဆက်စပ်အေဂျန်စီများမှ အချက်အလက်များရရှိသည့်အခါ ထိုအချက်အလက်များနှင့် အကြံပြုချက်များကို အချိန်နှင့်တပြေးညီ မျှဝေပေးပါမည်။
- ကျောင်းအုပ်များအတွက် ကျောင်းသားကူညီထောက်ပံ့ရေးဌာနမှ နောက်ဆုံးရသတင်းများ ပုံမှန်တင်ပြမည်ဖြစ်သည်။